

နားဝေနှားစည်း ကဝါ <n-wei n-zi:> (古)不悦,痛心,也写做
နဝေနှစည်း၊နှာဝေနှာစည်း
နားဝေနှားဝါ ကဝါ <n-wei n-wa> 模模糊糊,不清不楚
နားဝေး ကါ <na: wei:> 听不明白,迟钝: ဟာ-ဒီလူ ~
လိုက်တာ၊တည့်တည့်ပြောမှပဲနားလည်တော့တယ်။ 这个人真迟
钝,非直说了才明白。
နားဝင် ကါ <na: win> ①听明白 ②中意(某人的话): သူ
ပြောတာဘယ်နှယ်လဲ၊ ~ ရဲ့လား။ 他说的怎么样?听得进吗?
နားဝင်ချို ကါ <n-win khyo> 悦耳,中听: ဖျားသကာလို ~
ပါပေတယ်။ 听起来很悦耳(象蜜蜂一样甜)。
နားဝင်သာ ကါ <n-win tha> 悦耳,中听: ~ အောင်ပြောမှ
သာသင့်တော်သည်။ 讲得中听才合适。
နားသ ကါ <na: tha'> 扎耳朵眼儿
နားသမင်္ဂလာ နါ <na: tha' min g-la> 扎耳朵眼儿的仪式
နားသာ ကါ <na: tha> 悦耳
နားသီး နါ <na: dhi:> (古)滑轮: ~ စက် 滑轮
နားသောတဆင် ကါ <na: thaw: ta' hsin> 听: သီချင်းသန်းများ

ကိုရေဒီယိုကနေ၍ ~ နိုင်ကြပြီ။
可从收音机里听到新的歌
曲了。

နားသောတရွှင် နါ <na: thaw:
ta' shin> 听众

နားသန်သီး နါ <n-than dhi:> 耳
坠子(见图)

နားသယ် နါ <n-the> 耳朵后部
နားသယ်ပသယ် ကဝါ <n-the p-le>

呆头呆脑: သူများတွေစကားပြောနေကြတော့ဘိုးအေးလဲ ~ နဲ့
ဝင်ပြီးပြောတယ်။ 别人交谈,波埃也呆头呆脑地插进来说
话。

နားသွင်း ကါ <na: thwin:> 劝说,说服: မောင်အေးကိုမောင်
မြနှင့်ယုဉ်ပြိုင်ထိုးသတ်ရန် ~ သည်။ 劝貌埃同貌漂进行拳击
比赛。

နားသွယ် နါ <n-thwe> 头部耳下部分

နားဟူ ကါ <na: hu> = နားအူ

နားအူ I ကါ <na: u> 耳鸣 II နါ <na: u> 耳鸣症

နားအေး ကါ <na: ei:> (耳朵)清静: ~ အောင်ဝယ်ပေးလိုက်
ပါ။ 你就给他买了吧,免得他吵个没完。 / မော်တော်ကား
သံတွေခဲသွားတော့မှပဲ ~ တော့တယ်။ 汽车声消失后才清静
下来。

နားအေးပါးအေး ကဝါ <na: ei: pa: ei:> 清静,清闲: အသက်
ကြီးလာတော့ ~ နေချင်သည်။ 年龄大了想过清静的生
活。

နိကာယ် နါ <ni' ke> ①(巴)尼迦耶经,阿舍经: ~ ငါးပါး
南传巴利文经藏五部。即 ဒီဝ ~ 长部 မဇ္ဈိမ ~ 中部



နားသန်သီး

သယုတ္တ ~ 相应部 အင်္ဂုတ္တရ ~ 增支部 ခုဒ္ဒက ~ 小部
②相貌: ရူပ ~ 相貌 ③(抑扬顿挫的)音调

နိဂမ နါ <ni' g-ma'> ①(巴)结尾: ~ ဝါကျ 结束语 ②镇
甸

နိဂုံ နါ <ni' gon> (巴)镇,镇甸

နိဂုံး နါ <ni' gon:> ①结尾: ~ ကမ္ပည်း 结束语 ②镇甸
နိဂုံးချုပ် I နါ <ni' gon: gyout> 总结,结论 II ကါ <ni'
gon: khyout> 总结,做结论,结束: ~ ချက် 结论 /
အမျိုးသားသီချင်းကိုဆို၍အစည်းအဝေးကို ~ လိုက်ကြသည်။ 会议
在国歌声中结束。

နိဂုံးပိတ် ကါ <ni' gon: peit> 下结论

နိဂုံးသတ် ကါ <ni' gon: that> 结论,做结论

နိဂုံးအုပ် ကါ <ni' gon: out> 结论,下结论

နိဃဏ္ဍ နါ <ni' gan du'> (巴)植物志

နိဇီဝ နါ <ni' zi wa'> (巴)【化】无机物

နိဗ္ဗိတံ နါ <meit hti' tan> (巴)终点,完结: ဤတွင်ဇာတ်လမ်း
~ ။ 剧到此结束。

နိတုံရွှေ နါ <ni' ton shwei> 一种上等黄金

နိဂါန်း နါ <ni' dan:> (巴) ①序论,序言 ②(讲述病理的)
医书 ③概论,情况综述: မြန်မာစာ ~ 缅文概论

နိဂါန်းခင်း ကါ <ni' dan: khin:> 开场白,写导言,写序

နိဂါန်းဆင် ကါ <ni' dan: hsin> 开场白,作序言

နိဂါန်းပျိုး ကါ <ni' dan: pyo:> 开场白,揭开序幕: ကျောင်း
အုပ်ကြီးကဤသို့ ~ လိုက်လေသည်။ 校长做了这样的开
场白。 / စစ်သည်ယခု ~ စင်ရုံပါသေးသည်။ 战争还只是刚
刚拉开序幕。

နိဂါန်းသွယ် ကါ <ni' dan: thwe> = နိဂါန်းခင်း

နိဒဿန နါ <ni' dat th-na'> 【语】指示: ~ နာမ်စား 指示
代词 / ~ နာမဝိသေသန 指示形容词 / ~ အနက် 含意

နိပါတ် နါ <ni' bat> ①佛本生经的章节 ②佛本生故事,
~ လာဇာတ် 根据佛本生故事改写的戏剧作品

နိပါတ်ခင်း ကါ <ni' bat khin:> ①上演佛本生经故事剧
②演出按本生经故事情节编成的固定造型哑剧

နိပုန် နါ <ni' pun> 日本

နိမိတ် နါ <n-meit> (巴) ①征兆,征候,预兆: ~ တမ္ပဉ် /
~ နမာ / ~ ဩဘာ 征兆 / ~ မရိပ်စကားကိုမပြောပါနဲ့။ 别
说不吉利的话。 ②暗示 ③界线,边界: နယ် ~ 界线,
边界 ④生殖器

နိမိတ်ကောက် ကါ <n-meit k aut> = နိမိတ်ဖတ်

နိမိတ်ကောင်း ကါ <n-meit kaun:> 吉兆,兆头好

နိမိတ်ကြီးလေးပါး နါ <n-meit kyi: lei: ba:> 【佛】王子悉达
多未成佛前见到的四种人,指 သူ့အို老人, သူ့နာ病人, သူ
သေ 死人和 ရဟန်း 僧人

နိမိတ်ကျမ်း နါ <n-meit kyun:> 【佛】南瞻部洲,阎浮提